

## မာတိကာ

- ၁။ အမှာစာ
- ၂။ မိတ်ဆက်
- ၃။ ရန်ကုန်ရောက် ယူဒသနစီးမောင်နဲ့
- ၄။ ရန်ကုန်ပြီးမြင်ကွင်း
- ၅။ မြန်မာစာလျော့လာရေး
- ၆။ ဘဝလောကခံ
- ၇။ ကျော်ပြုပုဂ္ဂိုလ်
- ၈။ တရားဟော ဇရပ်
- ၉။ ပထမဆုံး ရရစ်ယာန်ဘဝ် ဦးမော
- ၁၀။ အမရပူရသို့ သဆန်ခဲ့ရေး
- ၁၁။ ရှေ့တော်ဝင်ခြင်း၏ အကျိုးဆက်များ
- ၁၂။ ပြောင်းလဲလာသော အခြေအနေ
- ၁၃။ နေပြည်တော်သို့ ရုတ်ယောက်ခံရေး
- ၁၄။ တွေ့ဆုံးကြသူများ
- ၁၅။ ဘဝကြော်
- ၁၆။ မှန်တိုင်းတွေ့ဆုံး
- ၁၇။ နေပြည်တော်သို့ ရုတ်ယောက်ခံရေး
- ၁၈။ ကျော်ကိုရှိခိုင်သူများ
- ၁၉။ ဘဝလောကခံ
- ၂၀။ ရန်ကုန်ပြီးမြင်ကွင်း
- ၂၁။ မြန်မာစာလျော့လာရေး
- ၂၂။ ဘဝလောကခံ
- ၂၃။ ကျော်ပြုပုဂ္ဂိုလ်
- ၂၄။ တရားဟော ဇရပ်
- ၂၅။ ပထမဆုံး ရရစ်ယာန်ဘဝ် ဦးမော
- ၂၆။ အမရပူရသို့ သဆန်ခဲ့ရေး
- ၂၇။ ရှေ့တော်ဝင်ခြင်း၏ အကျိုးဆက်များ
- ၂၈။ ပြောင်းလဲလာသော အခြေအနေ
- ၂၉။ နေပြည်တော်သို့ ရုတ်ယောက်ခံရေး
- ၃၀။ တွေ့ဆုံးကြသူများ
- ၃၁။ အင်းဝသို့ အပြောင်းအရွှေ့
- ၃၂။ ဘဝကြော်
- ၃၃။ မှန်တိုင်းတွေ့ဆုံး
- ၃၄။ အောင်ပင်လယ်သို့
- ၃၅။ နေရာသံ
- ၃၆။ စစ်ပြုခြင်းရေးနဲ့ စကားပြန်ကိုစွဲ
- ၃၇။ ကျော်ပြုမှု မော်လမြှင့်သို့
- ၃၈။ ဘဝယုဒသို့ နောက်ဆုံးရေးများ
- ၃၉။ - ကျော်ကိုစာရင်း

ပါသည်။ သို့သော ဤစာအုပ်သည် အောက်တာ ဂျပ်ဆင်၏ ပြီးပြည့်စုစာ ဘဝမှတ်တမ်း မဟုတ်ပါ။ ပအေသရာခိုင်ဆက် မြန်မာဘရင်များ လက်ထက်တွင် အယူသီးတတ်သူ မြန်မာမြို့ဝန်၊ စစ်ကဲ၊ မင်းလှလင်များ၏ ဖိနိုင်ရှုပ်ချယ်မှု အပျို့မျို့ အကြားမှ ဖုန်ခြင်းခရစ်ယာန်ဘဝာဖြူ ပုဂ္ဂိုလ်တစ်ဦး၏ ဘဝတစ်စိတ် တစ်စောသွေးသွေး ပြစ်ပါသည်။

မြို့မြို့၏ ယုံကြည်ချက်အတွက် အသက်ကိုပင် ပစာနောက်ထားပဲ ခွဲလွှဲလာ ပိုမိုယာပြည့်ဖြင့် ကြုံပစ်သူးမှာ ထားထွက်ခဲ့ကြသူ၊ ဘဝလောကခံကဲ့ကို ကြကြခဲ့ခဲ့ကြသူ ဆရာယုဒသန်နှင့် ဆရာကတော်အန်းဟောမျိုးတို့၏ ခါးသီးသော အတွက် အကြော်များ၊ အယူဝါဒသံ တစ်ရပ်ကို လက်ခံမိသဖြင့် အတိုက္ခက္ခနှင့် ကြတွေ့ကြရာ ကုန်းသောင်ဆက် မြန်မာဝိုင်းရင်းသား အချို့၏ ဘဝအပူးဖူးသွေးတို့ကို ရှာဖွေတွေ့ရှုသွေး၊ လက်လှမ်းမိသွေး စာအုပ်စာတမ်းများအား ကိုကားလွှဲက်ရေးသားတင်ပြအပ်ပါသည်။

တင်နိုင်တိုး  
(၁၄-၂၀၁၀)

## မိတ်ဆက်

### ရပ်ဆင် သို့မဟုတ် ယူဒသန

ကုန်းသောင်ဆက်တိုးကာလ မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ကြသည် မျက်နှာဖြူ နိုင်ငံမြားသားများအား နှစ်ဦးတွင်းအပိုင်းက မြန်မာအသီးတွက်ဖြင့် မြန်မာ အန်သန် မြန်မာမြို့ပြု၍ အော်ဆိုလှရှိခဲ့ကြသည်။ ဥပမာအားဖြင့် Captain Alves ကို "ကျိုးတဲ့ အာလဝတ်"၊ Michael symes ကို "မိဂါသနီ"၊ Hiram Cox ကို "အေရာက်"၊ Crawford ကို "ကြော်သွေ့တဲ့" စသည်ဖြင့် ပြစ်ပါသည်။ သို့ဖြင့် စရိတ်ယာန်သာသာဖြူဆရာ Judson ၏ အမျဉ်သွေးတို့ ပုဂ္ဂိုလ် "ယူဒသန" ဟူ၍ ပြစ်လာခဲ့သည်။ ဆရာယုဒသို့၏ အမည်ရင်းက Adoniram Judson ဖြစ်သော်လည်း မြန်မာတို့က "ယူဒသန" ဟူ၍ အစဉ်တစိုက် အော်ဆိုခဲ့ကြသည်။

အမေရိကန်နှစ်ခြင်း ခရစ်ယာန် သာသနဖြူ ဆရာယုဒသန်သွေး မြန်မာ နိုင်ငံ၌ ပထမဆုံးနှစ်ခြင်း ခရစ်ယာန်အသင်းတော်ကို တည်ထောင်ခဲ့သူ၊ အဘိဓာန် ပြုစုသုပ္ပန်းစာများကို မြန်မာဘဘာသာသို့ ပြန်ဆိုသွားဖြစ် ထင်ရှားခဲ့ပါသည်။ ယူဒသနဟုသောအမည်ကို မြန်မာတို့ ကောင်းစွာသိရှိခဲ့ကြသည်။ ခရစ်ယာန် ဘဘာသာဝင်များသာမက ဖုဒ္ဓဘဘာသာဝင်များအတွက်လည်း မစိမ့်ကြပေ။ ယူဒသနကောလိပ်၏ ဂုဏ်ဆင်ကောလိပ်သွေး မြန်မာပညာရေး သမိုင်းတွင် အမိန့်နေရာမှ ပါဝင်ခဲ့သည်။

ဤစာအုပ်ကို ဆရာယုဒသန်ဟု မြန်မာတို့ သိရှိခဲ့ကြသည် အောက်တာ အခို့ယာန်ပျော်ဆင်၏ ဘဝတစ်စိတ်တစ်စောသွေးသွေး လွှဲလာသီရှိနိုင်ကြစေရန် ရည်ရွယ်၍ သမိုင်းရှုထောင့်မှု ရှာဖွေတွင်ပြ ရေးသားထား